


သီးသန့်နေထိုင်ရန် အတည်ပြုထောက်ခံစာ လျှောက်ထားခြင်းဆိုင်ရာ လမ်းညွှန်

(Guidance of Applying for Confirmation of Self-Quarantine)

○ လုပ်ငန်းစဉ်



☞ အတည်ပြုထောက်ခံစာ မရရှိပါက လေယာဉ်စီးနင်းလိုက်ပါခွင့် ရရှိမည် မဟုတ်ပါ။

☞ အတည်ပြုထောက်ခံစာရရှိပါက Quarantine နေထိုင်ရန် အခြားလုပ်ငန်းစဉ်များ လုပ်ဆောင်ရန် မလိုအပ်တော့ဘဲ ကိုရီးယားနိုင်ငံတွင်း အလွယ်တကူဝင်ရောက်နိုင်မည် ဖြစ်သည်။

လမ်းညွှန်ချက်

၁။ အလုပ်ရှင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ အလုပ်သမားများသည် ၎င်းတို့၏ အလုပ်ရှင်များ (အသိမိတ်ဆွေနှင့် သံရုံး)တို့နှင့် ညှိနှိုင်း၍ ကိုရီးယားသမ္မတနိုင်ငံအတွင်း ဝင်ရောက်နိုင်ရန် အတွက် နေ့ရက်နှင့် Quarantine နေထိုင်မည့် နေရာ စီစဉ်ဆောင်ရွက်ပါမည်။

(Quarantine နေထိုင်ရန် ဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက်ဆိုင်များ ခွင့်မပြုပါ)

၂။ အတည်ပြုထောက်ခံစာ လျှောက်ထားခြင်း။ အလုပ်သမားသည် လျှောက်လွှာပုံစံကို ဖြည့်သွင်းလက်မှတ်ရေးထိုး၍ EPS Center သို့ တင်ပြရမည်။

(Fax ၊ email ၊ စာတိုက်တို့မှလည်း ပေးပို့နိုင်သည်။)

၃။ လျှောက်ထားသည့် လုပ်သားစာရင်းပေးပို့ခြင်း။ EPS Center သည် လျှောက်ထားလာသူများ စာရင်းကို HRD Korea (ရုံးချုပ်)သို့ လျှောက်လွှာများနှင့်အတူ ပေးပို့ရမည်။

၄။ နေထိုင်မည့် လပ်စာပါ နေရာ စစ်ဆေးခြင်း။ HRD Korea (ရုံးချုပ်)နှင့် ဒေသဆိုင်ရာ ရုံးများသည် EPS Center မှ ပေးပို့လာသည့် လျှောက်လွှာပါအချက်အလက်များ စစ်ဆေးခြင်းနှင့် လိပ်စာပါ Quarantine နေထိုင်မည့်နေရာ သင့်တော်မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးပါမည်။

၅။ စစ်ဆေးပြီးကြောင်း အကြောင်းပြန်ကြားခြင်း။ HRD Korea သည် စစ်ဆေးပြီးစီးပါက သက်ဆိုင်ရာနိုင်ငံ ရှိ EPS Center သို့ နေရာသင့်တော်မှု ရှိ၊ မရှိ အကြောင်းပြန်ကြားပါမည်။

၆။ အတည်ပြုထောက်ခံစာ ထုတ်ပေးခြင်း။ EPS Center သည် အတည်ပြုထောက်ခံစာကို ကိုရီးယားနိုင်ငံသို့ မထွက်ခွာမီ ကိုရီးယား၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လုပ်သားအား ထုတ်ပေးမည်ဖြစ်သည်။ လုပ်သားသည် မူရင်းများကို ယူဆောင်သွားရမည် ဖြစ်ပြီး မိတ္တူများကို EPS Center လက်ခံအဖြစ် ထားရှိမည် ဖြစ်သည်။

※ အဆိုပါ အတည်ပြုထောက်ခံစာများကို လေကြောင်းလိုင်းနှင့် ကိုရီးယားနိုင်ငံအဝင်တွင် တင်ပြရမည်။

※ လျှောက်လွှာတင်ပြရန် ဆင်မပြေပါက (ဥပမာ၊ ဒေသအဝင်အထွက် ကန့်သတ်ပိတ်ပင်ထားခြင်း၊ သီးခြားနေထိုင်နေရခြင်းနှင့် အပြင်မထွက်ရဘဲ အိမ်တွင် အလုပ်လုပ်နေရခြင်း စသည်) Fax၊ email တို့ဖြင့် တင်ပြလျှောက်ထားနိုင်သည်။

※ သီးသန့်နေထိုင်ရန် အတည်ပြုထောက်ခံစာ မပါပါက လေယာဉ်စီးနင်းလိုက်ပါခွင့် ရရှိမည် မဟုတ်ပါ။